



Su mahzhile di

ရေချိုးတော့မယ်



Sebire dedaw bahzho
mahrulaw mahra lojah la.

ဆေးပီးရဲနဲ့ သူ့မေမေ ပဲပုပ်ခင်းထဲပေါင်းရှင်း နေကြတယ်။



Rha mahradziadahli azho su
mahzhi la.

ပေါင်းရှင်းပြီးသွားတဲ့အခါ မေမေက ရေချိုးတယ်။




Sebire yah sumahzhi
rahlah dahshugaw law
dahmahzhua la.

ဆေးပီးရဲက ရေမချိုးဘဲ သူ့မေမေမသိအောင်
အခန်းထဲ ဝင်နားနေလိုက်တယ်။



Aci lahpele mahshuia sahla.
Azah gow.

ငါ့ခြေဖဝါးမှာ ရွှံ့ရွှံ့ဖြစ်နေတယ်။
ဘာဖြစ်နေတာလဲမသိဘူး။



Cilahpelilah mahdataw law,
magdataw lilah bise awuo li
bahgi lahma gegyi jadi.

ခြေဖဝါးကနေ ခြေသလုံးကို တက်လာပြီ၊ ခြေသလုံးကနေ
တစ်ကိုယ်လုံးကို အကောင်တွေ အများကြီး ရောက်လာပြီ။




Dahmahshilah loxi xu.

အဝတ်နဲ့ သူတ်ပစ်ချင်တယ်။



Bise gahtashi jadi, azho azho
da pritexuo atah sahrah.

တကိုယ်လုံး လှုပ်မရတော့ဘူး အမေရေ အမေရေလို့
အော်လိုက်တယ် အသံကမထွက်လာဘူး။




Abise awuo law bahgi lamah,
amahdzukolaw dahledi, azho
... grido grido.

ငါ့တစ်ကိုယ်လုံးမှာ အကောင်သေးသေးလေးတွေ၊
ပါးစပ်ထဲဝင်တော့မယ် ကြောက်တယ်၊ ကြောက်တယ် အမေရေ။



Sebire yah gahkritahva
teshahlo dia bahcili abidi
gahdzerahle. Aw... amawla
legua, Sepire grideve gahfah
di so.

ဆေးပီးရဲက တအားရုန်းပြီး ထထိုင်လိုက်တယ်၊ ခြေထောက်မှာ
ဘာအကောင်မှလည်း မရှိဘူး။ အော် . . . ငါ အိပ်မက်
မက်နေတာကိုး၊ ဆေးပီးရဲ အကြောက်ပြေသွားပြီ။



Sebire cili dahdaw guhli
lahlaw mahqah lahmalah
gahgyahdzio so. Halah
buvelaw yahgah su mahzhi-
jahdashaw locale di so.

ဆေးပီးရဲ ခြေထောက်နဲ့ လက်မှာ မြေဆွေးတွေ ပေနေတယ်၊
နောက်ဆို့ ရေချိုးပြီးမှပဲ နားတော့မယ်။



ကိုကာ့မျိုးနွယ်စု စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။



H&M FOUNDATION

